




# Aneinengpu Miu Nangnüh

အလုပ်ကြိုးစားကိုရွှေပျား







Atsa ya pu vu Miu Nangnüh,  
sangpüv ate o ya zë vu

အစာရှာထွက်တဲ့ ကိုရွှေပျား၊ ပန်းလှလှလေး သူ့ရှာတယ်။



Mëyüngpüv song o ngu tengla,  
sangpüv ti yong zë ketkësa

နှင်းဆီနီလေး သူတွေ့တော့၊ ဝတ်ရည်စုပ်လို့ ပျော်လှပေါ့။



Miu Nangnüh o pei tü vu nē,  
nisangpüv chëri o ngu tengla,

ကိုရွှေပျားလေး ဆက်ပျံလာ၊ နေကြာဝါတွေ သူတွေ့တာ။






Nisangpüv ti yong te,  
miu Nangnüäh o ketkësa.

နေကြာဝတ်ရည် သူစုပ်တော့၊ ကိုရွှေပျားလေး ပျော်လှပေါ့။



Miu Nangnüh o pei tü vu nē,  
mēleotmēleipüv  
keteise o ngu tengla,

ကိုရွှေပျားလေး ဆက်ပျံလာ၊ ခရမ်းပြာ ပျဉ်းမပန်းတွေ သူတွေ့တာ။



Mëleotmëleipüv ti yong te, miu  
Nangnüh o ketkësa.


ပျဉ်းမဝတ်ရည် သူစုပ်တော့၊ ကိုရွှေပျားလေး ပျော်လှပေါ့။



Miu Nangnüh o pei tü vu nē,  
mëkheotpüv changmongse o ngu  
tenlga,


ကိုရွှေပျားလေး ဆက်ပျံလာ၊ စိန်ပန်းပြာတွေ သူတွေ့တာ။





Mëkheotpüv ti yong te, miu  
Nangnüh o ketkäsa.

စိန်ပန်းဝတ်ရည် သူစုပ်တော့၊ ကိုရွှေပျားလေး ပျော်လှပေါ့။



Miu Nangnüh o pei tü vu nē,  
lüvmëzhüvpüv o ngu tengla,

ကိုရွှေပျားလေး ဆက်ပျံလာ၊ နွယ်စိမ်းပန်းတွေ သူတွေ့တာ၊



Lüvmëzhüvpüv ti yong te, miu  
Nangnü h o ketkësa.


နွယ်စိမ်းဝတ်ရည် သူစုပ်တော့၊ ကိုရွှေပျားလေး ပျော်လှပေါ့။



Atüt mē mētsi ti pei zē vu,  
neineng zē sangpüvlë o ya,

မမောမပန်းပျံသန်းကာ၊ ကြိုးစားပန်းတွေရွာ။





JJ

Sangpüv ti nyüingthëruh ngu tükë,  
kësa sat a aye ya zë nongvu shë,  
aneinengpu Miu Nangnüh.

ဝတ်ရည်မျိုးစုံရတဲ့အခါ၊ အားရကျေနပ်ကာ၊ ပျားအုံရုံရာ သူပြန်သွား၊  
အလုပ်ကြိုးစား ကိုရွှေပျား။





တိုင်းခမ်းတီ စာပေနှင့်ယဉ်ကျေးမှုကော်မတီ၏ ‘အလုပ်ကြိုးစားကိုရွှေ့ပျား’ ပုံပြင်စာအုပ်အား  
မကူရီ (နာဂ) ဘာသာစကားဖွံ့ဖြိုးရေးအဖွဲ့မှ ဘာသာပြန်ဆိုသည်။

